

4-29-2018

39 Genocide - Sivas - Telegrams

Krikor Guerguerian

Follow this and additional works at: https://commons.clarku.edu/adana_court_martial

Recommended Citation

Guerguerian, Krikor, "39 Genocide - Sivas - Telegrams" (2018). *Adana Confiscation (Courts Martial)*. 55.
https://commons.clarku.edu/adana_court_martial/55

This Book is brought to you for free and open access by the Private Materials (Archive 2) at Clark Digital Commons. It has been accepted for inclusion in Adana Confiscation (Courts Martial) by an authorized administrator of Clark Digital Commons. For more information, please contact mkrikonis@clarku.edu, jodolan@clarku.edu.

No. W317

Mehmet Rifaa

address

Questions to the Police Commissioner of Sivas Province by the Commission of Inquiry, December 1918.

- 1. Who was the president of the Club of Union and Progress party of Sivas?
- 2. Who were the members of the Union and Progress Committee in Sivas?
- 3. Was Muammer Bey, Governor General of Sivas, present each day ^{at} in the Club?

Were they celebrating in the Club the National Feast-day?

- 4. How many days and to whose house in Sivas ^{did} Dr. Behaeddin Shakir Bey, Member of the Central Committee ~~had~~ stayed?
- 5. What kind of speech ^{did} he delivered ^{at} in the Club?
- 6. How many days and in whose house ^{did} Talât Bey, former Minister of ~~the~~ Internal Affairs, stayed in Sivas?

Who formed the organization of gangs (chetes) called Special Organization (Teshkilati Mahsusa)?

- 7. What is the name of the Deputy of Kangal who delivered speeches in the Club of Union and Progress ^{Part 5} and in mosques (of Sivas K), saying: "O Moslems, your enemies are not foreigners, they are not either Russians or British. Your enemies are amongst you" (Armenians K.).

- 8. ^{was} Did Muammer Bey attend ^{Present} while Talât Bey (Minister of the Internal Affairs K) was ^{de} making speeches in the mosques and the Club ^{at} (at Sivas K), saying: "O Moslems,

we have already annihilated the Armenians; we gave you all their possessions, their shops, their stores, their houses. Hereafter, the ^{Trade} commerce came into your hands and will remain exclusively yours".

Were those who attended this speech set in order to pay homages to Talât Bey?

9. Who released (from jails K) the detainees to be registered in the Special Organization (Teshkilati Mahsusa)?

10. How many detainees were registered in the Special Organization and how many in the gendarmerie?

11. For the construction of which buildings ^{of} the battalion workers were used to?

12. How many churches have been demolished in Sivas? Why ^{did} Muammer Bey had ^{the} all the buildings of Tavra village destroyed, and ^{why} had the village, which comprised 300 ^{houses} to 500 ^{houses} be a field for ^{use} ~~exit~~ cultivation?

13. Where is the secret ^{to} demolish the big Armenian churches and the 300 to 500 houses of the ward Heulluklik (in Sivas K)?

14. Who ^{of} you Muammer Bey or you (Commissioner of Sivas K) gave the order to remove the crosses from the bell-towers of the churches and to replace them by ^{with} crescents, and call the people to prayer from the top of those ~~bell~~ bell-towers?

15. Who was the man who fell down to death when he was calling the people to prayer from the top of the bell-tower?
16. Sepulchral stones of the (Armenian) cemetery were removed and epitaphs erased by hewers. Then with such stones and the ones of the (Armenian) churches demolished were transported in front of the building of the government ^{stones masons} were built up the Touran Hotel, the Club of Union and Progress Committee, the Printing House and the Office of drawers ^{Planning & Construction}. Were these operations carried out by order of Muammer Bey?
17. ~~In order to destroy Armenian wards, villages and churches, as well as to demolish Armenian cemeteries, and to transport the stones, then for the construction of Touran Hotel, the Club of Union and Progress Party, the Printing Presse of the Government and the offices of drawers, were the workers of the battalion used, were the Armenian workers of the Battalion called to Sivas to build up the bulidings, and then were not they deported and massacred?~~
18. ~~Was it not by order of Muammer Bey that Moslem and Greek workers of the Battalion were removed from the battalion? - worky true?~~
19. ~~Was it not by order of Muammer Bey that 52 Armenian soldiers who had participated in the war of Chanakkalé and who were bearing already the wounds they received in~~

the battlefield, were forced to join the 2 workers' batta-
lion (and ^{later} deported and massacred K)?

20. Who presided ^{over} the inauguration of the ^{Cornerstone} ~~foundations~~
of Touran Hotel and the Club of ^{the} Union and Progress? ^{Party?}

21. Who then presided ^{over} the inauguration when the bulidings
were ~~over~~? ^{Completed?}

22. Who were present at the foundations and inauguration
of the ~~bulidings~~ buildings?

23. ^{In Sivas,} When in Sivas ^{did} you learn ^{the} news of the massacres
and extermination of the ~~battalion~~ battalion workers perpetrated by
Nuri Efendi in the district of Tenous?

24. When Muammer Bey learnt ^{of} these considerable crimes,
^{did} had he ordered to ~~make~~ an investigation, and the en-
quiry really took ^{place} place?

25. ^{Were} The Mutesarifs of Azizie, Kerdun and Tenus examined ~~if~~
^{To learn their participation in these events?} If this examination ^{did take} took place, what was the reason?

26. When the weapons had been collected? How many days
^{did they see?} later on began ^{were} the deportation? Why the weapons of ^{After} the
Moslems had ~~been~~ collected? We learnt ^{ed} that during

the deportations of the Armenians of Sivas, Muammer Bey
~~had~~ threatened the population with the following procla-
mation: "Any Moslem hiding an Armenian in his home, will
be hanged in front of his house. This proclamation had
been published in the journal of the province by the prin-
ting press Sheikh. Have you this journal?"

To learn
their partici-
pation in these
events?
i

27. In your capacity of Police Commissioner, ^{as} have you delivered ~~certificates~~ ^{as} (Vecika) to nine persons, ^{did} who stayed ^{ing} with the Bishop, and Mr. Karnig Tughlajian and Aram Musheghian, ^{Mr.} who may go ^{go to} to Constantinople ~~with these certificates?~~ Who authorized you to deliver such permits? What happened to the ~~Convent~~ ^{monastery} of St. Nishan?

What is the meaning of ^{the} Special Organization? (Teshkilati Mahsusa) What was the position of Dr. Behaeddin Shakir Bey, President of this Organization?

.....

-At what date ^{was the} the undertaker of Posts between Kayseri and Sivas ^{Maui Carrer} ~~was out of his undertaking?~~ ^{removed from his position? = position?}

-How many Armenian officials were ^{estee} on the administration of the Government? [?] and how many Armenian judges ^{was} in ^{There} the courts? What were their names?

-Who was the ^{agomen} drogman (interprete ^{or}) of the province?

-Were the judges, dismissed from their positions (offices), deported with Osgan Aslan Efendi, Director of Forests and Mines?


-Why ~~the~~ the latter were imprisoned before they were deported? Who ordered their detention?

-Is it true that, for the first time, were deported and killed ^{for it?} Vartanian, Vartoyan, Manug Beylerian, as well as Manug, the drogman ^{agomen} of the province, with four or five other Armenians? ^{at the first?}

-Twenty or twenty-five days after the deportation of the latter, other men were arrested and imprisoned.

-Had ^{did} Hulusi Bey (chief of gangs K) ~~gone~~ with his 150 comrades, to join at Kangal the caravan of the Armenian women deported from Sivas [?] and there, they ^{searched} stirred them ^{about and took} and brought a great deal of gold and precious objects filled into three carriages, one of them with ^{SPRING} ressort and the two others without ^{SPRING} ressort. Was a part of this booty delivered to the Governor General? Do you know if a register was ^{maintained or} held for registering the quantity and of money and the quality of precious objects?

-The Delegate of Union and Progress at Sivas was Ghani Bey. T Whom ^{did} you asked ~~for~~ to be accepted in ^{the} the Police Commission?



بوغار مرقفه

۹ ساط ۴۴۵

۷۴

تذکره زندگانه ایچاق و غیره...
سرعت مکتبه ایچاق...
بوغار مرقفه

۹ ساط ۴۴۵

۷۴

ایچاق مکتبه ایچاق...
سرعت مکتبه ایچاق...
بوغار مرقفه

۹ ساط ۴۴۵

۷۴

تذکره زندگانه ایچاق...
سرعت مکتبه ایچاق...
بوغار مرقفه

۹ ساط ۴۴۵

۷۴

تذکره زندگانه ایچاق...
سرعت مکتبه ایچاق...
بوغار مرقفه

۹ ساط ۴۴۵

۷۴

تذکره زندگانه ایچاق...
سرعت مکتبه ایچاق...
بوغار مرقفه

۹ ساط ۴۴۵

۷۴

تذکره زندگانه ایچاق...
سرعت مکتبه ایچاق...
بوغار مرقفه

۹ ساط ۴۴۵

۷۴

اوجی اوردو حوالہ نمبر ۱۸، ۱۹۱۱ء تاریخ ۱۱ مارچ ۱۹۱۱ء

دفعہ سونہ ایک ایک اور در صدی افسانہ بزرگ اعدہ بندی بلدیاتی قریب قریب حکومت طرف سے توجیح اور توجیہ نوٹ و حیدری کا خط ایک اور دفعہ
توجیہ اور دفعہ سونہ صدی اول تقریباً ... تبلیغیہ ہر باغ نامہ نوٹ و حیدری سے لے کر ... اور حیدری کی توجیہ و دفعہ اول سے لے کر ...
صدیوں تقریباً ... درجہ اول سے لے کر ... درجہ اول سے لے کر ...

اوجی اوردو حوالہ نمبر ۱۸

اوجی اوردو حوالہ نمبر ۱۸، ۱۹۱۱ء تاریخ ۱۱ مارچ ۱۹۱۱ء

سویس ولایتی حکومتی

اصحابی دفعہ سونہ اول دفعہ ... بعضی اصحابی اعدہ بندی بلدیاتی قریب قریب حکومت طرف سے توجیح اور توجیہ نوٹ و حیدری کا خط ایک اور دفعہ
توجیہ اور دفعہ سونہ صدی اول تقریباً ... تبلیغیہ ہر باغ نامہ نوٹ و حیدری سے لے کر ... اور حیدری کی توجیہ و دفعہ اول سے لے کر ...
صدیوں تقریباً ... درجہ اول سے لے کر ... درجہ اول سے لے کر ...

اوجی اوردو حوالہ نمبر ۱۸

مقامی

سویس ولایتی حکومتی

(۱) اوجی اوردو حوالہ نمبر ۱۸، ۱۹۱۱ء تاریخ ۱۱ مارچ ۱۹۱۱ء
اوجی اوردو حوالہ نمبر ۱۸، ۱۹۱۱ء تاریخ ۱۱ مارچ ۱۹۱۱ء
اوجی اوردو حوالہ نمبر ۱۸، ۱۹۱۱ء تاریخ ۱۱ مارچ ۱۹۱۱ء

سویس ولایتی حکومتی

اصحابی دفعہ سونہ اول دفعہ ... بعضی اصحابی اعدہ بندی بلدیاتی قریب قریب حکومت طرف سے توجیح اور توجیہ نوٹ و حیدری کا خط ایک اور دفعہ
توجیہ اور دفعہ سونہ صدی اول تقریباً ... تبلیغیہ ہر باغ نامہ نوٹ و حیدری سے لے کر ... اور حیدری کی توجیہ و دفعہ اول سے لے کر ...
صدیوں تقریباً ... درجہ اول سے لے کر ... درجہ اول سے لے کر ...

سویس ولایتی حکومتی

۱۸، ۱۹۱۱ء

Bureau de correspondance N. 309

de la province de Sivas

chiffre
Personnel

du télégramme chiffré du commandement
de la 3^{me} armée du 18 juillet 334 portant mention (privé)

On nous avait fait savoir, qu'ils seraient punis de la peine capitale tous ceux qui cachent des arméniens qui sont émigrés vers l'intérieur. Cette loi n'est pas applicable à ceux qui gardent les vieux et les enfants confiés à eux par le gouvernement, aux maris des femmes adultes qui sont mariés officiellement par le consentement des deux côtés même si c'est à l'insu du gouvernement. Seulement seront punis de la peine susmentionnée, ceux qui gardent chez eux sans autorisations du gouvernement ~~des~~ n'importe quelle race ainsi que des femmes et des filles qui ne sont pas mariées officiellement.

Commandant de la 3^{me} armée

Mahmoud Kiamil

Bureau de correspondance
de la Province de Sivas

Télégramme chiffré du commandement de la 3^{me} armée
daté de 20 juillet 334) mentionne (privé)

Nous avons appris que dans certains pays les musulmans cachent chez eux des arméniens qui sont émigrés vers l'intérieur. Tous ceux qui agissent contre la décision du gouvernement en gardant et cachant chez eux des arméniens seront pendus devant la porte de leurs logements et leurs maisons incendiées. Or faire comprendre convenablement à ceux qu'ils faut et faire circuler cet ordre qu'on doit avoir soin de ne pas laisser un seul arménien dans le pays, même sans exempter les arméniens qui sont convertis à l'islamisme, et nous faire savoir

au fur et à mesure le résultat de vos exécutions.

Si ceux qui les protègent sont des militaires aussitôt aviser leurs supérieurs pour les faire juger et les dégrader; s'ils sont des employés civils il faut les envoyer devant la cour martiale pour jugement.

Commandant de la 3^{me} armée

Mahmoud Kamel

Circulaire aux contrées

Post-scriptum adressé de la province aux contrées.

- (1) Le telegramme reçu du commandement de l'armée vous est transmis textuellement.
- (2) La même transmission a eu lieu aux bureaux de recrutement sur l'armée.
- (3) Faites savoir le nombre des arméniens qui sont restés chez vous.

Le 11 juillet 1918

Bureau de correspondances de la province de Sévas

au président de la cour martiale au ministère de la guerre.

D'après une ^{proclamation} manifestation communiquée par le gouverneur général Mouammer Bey, ceux qui ^{cachent} gardent chez eux à la maison des arméniens, seront punis par la peine capitale de la pendaison.

Selon le telegramme chiffré daté de 22 décembre 1918 sub n^o 29 du Mazhar Bey, président du comité de l'enquête, faite savoir votre connaissance de la Commission d'

III

331 = 1915

à ce sujet et envoyer une ^{copie} exemplaire de cette Déclaration ainsi que l'un des journaux de la province dans lequel est insérée cette Déclaration. après examens des dossiers de ces papiers on a trouvé que les personnes qui cachent les arméniens chez eux seront punies de la pendaison devant la porte de leurs maisons et cette maison sera incendiée.

L'enquête de la police a résulté qu'ils ont trouvé les ~~documents~~ ^{documents} des deux télégrammes chiffrés ~~et~~ datés du ¹⁰ 20 et 18 juillet 334 ¹⁹¹⁵ commentant de la 3^{me} armées et la circulaire de la province envoyée au contraire; mais rien des affiches ni des journaux qui y ^{est} insérée cette circulaire n'existaient pas. par conséquent les copies des deux susdits télégrammes vous ont été transmis.

8 janvier 335 = 1919

Le gouverneur général de Sévas

Ysmail Kemal fils de Chuker

Դ. Վ. Բ. Գրառ. - Ժամանակակից 18 թիվից 334 թայրիքի վե (չարիս խառն.)
Ինչպե՞ս վերջիտ Ծանուցից

Եստիկն սեղեկ երեկոցիցն ուսման երեկոցիցի իրենցից իրենցից իրենցից իրենցից
յիշատակելով. Երկու ամիս հեռավոր թայրեզնիցն ինչ թիվիցն ուսումն
ընդերն չեմար մե սայելիցն ընդհանրապես երեկոցից վերջից թայրեզնիցն ել
վե հեռավորիցն ընդհանրապես ուսմանը --- թիվիցն երեկոցն պակաս
իմաստն չեմարելով ըստի պիտի լինի. Անճամպ հարկն ծրուս վե սեղեկն
ուսույթն ուսումն, հեռավորիցն ընդհանրապես ուսմանը? Ինչպե՞ս վերջիցն
երեկոցիցի իրենցից վե վե՞սմը? Երկու երեկոցիցի իրենցիցից իրենցից իրենցից
վե թայրեզնիցն պարտադրականաբար երկուսն սայել վե՞սմը թիվիցն երեկոցն.

Դ. Վ. Բ. Գրառ. - Ժամանակակից
Ծանուցից Կաս

Մի Կաս Գրառութի Բերք (Մի) Ժամկետ

10

Դ. Վ. Բ. Գրառ. - Ժամանակակից 18 թիվից 334 թայրիքի

վե Ծանուցից Ինչպե՞ս վերջիտ

Հիմա կաս ինչպե՞ս սեղեկ երեկոցիցն ուսման ժամանակակից պարտադրականաբար
Ինչպե՞ս վերջիտ երեկոցիցի իրենցիցից վե՞սմը ընդհանրապես. Եստիկն ըստի
հեռավորիցն ինչպե՞ս ուսումն երեկոցիցի իրենցիցից իրենցից վե ընդհանրա-
պես երեկոցից ինչպե՞ս սայելիցից? Ինչպե՞ս երեկոցից իրենցից վե ինչ-
պե՞ս ինչպե՞ս ընդհանրապես. Եստիկն ըստի ըստի ըստի ըստի ըստի ըստի
Ինչպե՞ս ինչպե՞ս ըստի ըստի ըստի ըստի ըստի ըստի ըստի ըստի ըստի ըստի
Ինչպե՞ս ինչպե՞ս ըստի ըստի ըստի ըստի ըստի ըստի ըստի ըստի ըստի ըստի
Ինչպե՞ս ինչպե՞ս ըստի ըստի ըստի ըստի ըստի ըստի ըստի ըստի ըստի ըստի
Ինչպե՞ս ինչպե՞ս ըստի ըստի ըստի ըստի ըստի ըստի ըստի ըստի ըստի ըստի ըստի

7. 1877. In der Sitzung am 1. März 1877 wurde beschlossen, dass die
 7. 1877. In der Sitzung am 1. März 1877 wurde beschlossen, dass die
 7. 1877. In der Sitzung am 1. März 1877 wurde beschlossen, dass die
 7. 1877. In der Sitzung am 1. März 1877 wurde beschlossen, dass die

1877. In der Sitzung am 1. März 1877 wurde beschlossen, dass die

1877. In der Sitzung am 1. März 1877 wurde beschlossen, dass die

1877. In der Sitzung am 1. März 1877 wurde beschlossen, dass die

by hand

W309

Tel.
Mahmoud Khamil
Pasha

W. 309

Urquhart

et

im portait

X

Mahmond

et

Telegraph
de Kiamile Baha

Moukamin

Bay

Secrétariat de La Province

N° 309

De Sivas

Déchiffrement
Explication du telegramme chiffré daté de 18 juillet 1915 331
avec mention [personel]

Il a été ~~annoncé~~ ^{proclamé}, que tous ceux qui gardent chez eux des Arméniens, ~~immigrés~~ ^{déportés} à l'intérieur ^(du pays), seront punis de la peine capitale. ~~Tout~~ ^{Foyers} ~~exception à cette loi~~ ^{Sont exemptes de cette loi}, ceux ^{auxquels les son a} ~~à qui sont~~ confiés par le gouvernement, des femmes et jeunes filles indigentes, ainsi que les hommes mariés officiellement avec les adultes par ~~le~~ ^{mutuel} consentement de ~~deux~~ ^{deux} côtés même à l'insu du gouvernement. Cependant tous ceux qui ^{cachent} ~~gardent~~ dans ~~je~~ leurs maisons, sans ^{en} ~~connaissance~~ ^{en} ~~du~~ ^{avoir} ~~gouvernement~~, des Arméniens ~~de~~ ^{quel} ~~quel~~ ^{conque} ~~de~~ ^{de} n'importe quel genre et âge, et des femmes et des filles qui ne sont pas mariés officiellement, seront punis selon la communication ci-haut.

Commandant de la troisième
corps d'armée Humil

Secrétariat de La Province

de Sivas

Telegramme chiffré du ~~3^{me}~~ ^{commandant de la 3^e} ~~corps~~ ^{de} ~~d'~~ ^{la} ~~armée~~ ^{3^e} du 10 juillet 331
avec mention [privé]

Nous avons constaté que la population musulmane de quelques ~~provinces~~ ^{provinces} ~~du~~ ^{du} pays cachent chez eux des ~~immigrés~~ ^{déportés} à l'intérieur du pays. Tous ceux qui, ~~agissent~~ ^{agissent} contre la décision du gouvernement, en ~~cachant~~ ^{cachant} et protégeant les arméniens, seront pendus devant la porte de leurs ~~logements~~ ^{maisons}, et leurs maisons ~~brûlées~~ ^{brûlées} suivant la prescription de la loi. Or il faut ~~propager~~ ^{propager} ce sujet et faire ~~comprendre~~ ^{comprendre} convenablement à qui de droit ^{communiquer cet ordre}.

~~est~~ à suivre

(2)

et dire qu'un seul arménien ne doit pas être exempté ^{en de la déportation} de l'émigration, et aviser au fur à mesure votre opération (même il faut expulser) les arméniens convertis à l'islamisme.

Si ceux qui protègent ces arméniens sont des militaires, après avoir établi le rapport aux représentants de la loi, il faut les renvoyer de la carrière militaire, pour les faire juger après; et s'ils sont des fonctionnaires du gouvernement il faut les destituer de leurs fonctions et les envoyer devant la cour martiale.

Commandant ^{de la} 3^{me} Corps d'armée
Kamul

Lettres circulaires aux contrées Provinces

[P. S. aux ^{commissaires} ~~contrées~~ de La Province]

1^{er} Le télégramme du Commandant de la 3^{me} armée a été communiqué textuellement.

2^{me} Le même télégramme a été communiqué aux bureaux de recrutement du Corps d'armée.

3^{me} Faites savoir le nombre des arméniens retenus.

Sécrétariat de La Province
de Ervas.

à la ^{Haute} présidence supérieure de la Cour martiale
au ministère ^{suprême} sublime de la guerre

Les nouvelles nous sont parvenues qu'il a été publié une déclaration ^{acté publiée} de la part du gouverneur Moammer Bey, qu'au ^{cours} moment de l'émigration, tous ceux qui ^{cachent} garderont chez eux des Arméniens seront punis de pendaison.

(3)

1918 Il nous a été communiqué par un télégramme chiffré, de Mazhar Bey, Président de la commission d'enquêtes, daté de 22 Décembre 1918 n° 29, il a été demandé de nous informer à ce sujet et envoyer d'urgence une copie de cette ~~lettre~~ déclaration ainsi qu'un exemplaire du journal de Velayet ^{dans lequel} est publiée la dite déclaration. À l'examen des dossiers de correspondances, il a été trouvé le déchiffrement de deux télégrammes chiffrés, expédiés de commandement de la 3^{me} armée à la Province en date de 10-18 juillet 1918 portant mention [privé] et communiqués aux contrées avec poste-scriptum de la province, dans lesquels était dit: "Pour ceux qui protègent des arméniens ^{dépôts} chez eux, seront pendus devant leurs logements et leurs maisons ^{seront} brûlées". Il a été constaté aussi, d'après l'enquête de la police que ni publications affichées, ni traces dans les registres des imprimeries au sujet des publications dans les journaux, n'a été trouvé.

* Ci-joint les copies des deux télégrammes et des circulaires avec poste scriptum de Velayet, (on été transmis) de la

8 janvier 1919

Gouverneur de Sivas
Ismaïl Kemal fils Cha kir

What I hope: *Geographica* 100
The - *arabica* pe, *metaphysica* (1-18) & *arabica*
arabica *arabica* *arabica* *arabica* *arabica*
The - *arabica* *arabica* *arabica* *arabica* *arabica*
arabica *arabica* *arabica* *arabica* *arabica*
arabica *arabica* *arabica* *arabica* *arabica*
arabica *arabica* *arabica* *arabica* *arabica*
arabica *arabica* *arabica* *arabica* *arabica*
arabica *arabica* *arabica* *arabica* *arabica*
arabica *arabica* *arabica* *arabica* *arabica*

10 June 331

G. *arabica* *arabica*
arabica *arabica*

arabica *arabica* *arabica* *arabica* *arabica*
arabica *arabica* *arabica* *arabica* *arabica*
arabica *arabica* *arabica* *arabica* *arabica*

arabica / *arabica* *arabica*

arabica *arabica* *arabica* 5 / 23 *arabica* 335

۲۰۰

است محمد مریت دلا



۱۶ اکتوبر ۱۹۱۷ء تا ۱۹ تا ۱۹
۱۷ اکتوبر ۱۹۱۷ء تا ۱۹ تا ۱۹
۱۹ اکتوبر ۱۹۱۷ء تا ۱۹ تا ۱۹
۱۹ اکتوبر ۱۹۱۷ء تا ۱۹ تا ۱۹
۱۹ اکتوبر ۱۹۱۷ء تا ۱۹ تا ۱۹

سولہ رسالہ

۲۰ اکتوبر ۱۹۱۷ء تا ۱۹ تا ۱۹

۱۹ اکتوبر ۱۹۱۷ء تا ۱۹ تا ۱۹
۱۹ اکتوبر ۱۹۱۷ء تا ۱۹ تا ۱۹
۱۹ اکتوبر ۱۹۱۷ء تا ۱۹ تا ۱۹
۱۹ اکتوبر ۱۹۱۷ء تا ۱۹ تا ۱۹
۱۹ اکتوبر ۱۹۱۷ء تا ۱۹ تا ۱۹

Allah W 300

1. 2. 3. 4. 5. 6. 7. 8. 9. 10. 11. 12. 13. 14. 15. 16. 17. 18. 19. 20. 21. 22. 23. 24. 25. 26. 27. 28. 29. 30. 31. 32. 33. 34. 35. 36. 37. 38. 39. 40. 41. 42. 43. 44. 45. 46. 47. 48. 49. 50.

✓ ym p... 2... 16 m... 337 p... p...
 0... 2... 3... p... 17 m... 337 p...
 p... u... 19 m... 335 p... $\frac{2165}{183}$ 20... p...
 p... m... a... d...
 m... ym... p...
 0...


W 300 0

Uf... p...

hushuryan
 ✓

✓ 8. 29... 33(5⁺) 62 20... p...
 p... p... p...
 h... p... p... p...
 o... h... p... p...
 m... p... p... p...
 h... p... p... p...
 p... p... p... p...
 p... p... p... p...

Handwritten scribble, possibly "Hand" or "Handwritten".



...
...

...

...
... 337 * ...
...
...
...
...

...

- 1- ...
- 2- ...
- 3- ...

...
...
...

- 4- ...
- 5- ...

1916

Handwritten notes in blue ink, including the word "Lecture" and other illegible text.

1916
Lecture

وکیل الملک
امیر نظامت

سیوس وزیر عدلیہ

۱- توجہ در ایجاب اہمیت
۲- توجہ در ایجاب اہمیت
۳- توجہ در ایجاب اہمیت
۴- توجہ در ایجاب اہمیت

۱- توجہ در ایجاب اہمیت
۲- توجہ در ایجاب اہمیت
۳- توجہ در ایجاب اہمیت
۴- توجہ در ایجاب اہمیت

۱- توجہ در ایجاب اہمیت
۲- توجہ در ایجاب اہمیت
۳- توجہ در ایجاب اہمیت
۴- توجہ در ایجاب اہمیت



۱- توجہ در ایجاب اہمیت
۲- توجہ در ایجاب اہمیت
۳- توجہ در ایجاب اہمیت
۴- توجہ در ایجاب اہمیت

۱- توجہ در ایجاب اہمیت
۲- توجہ در ایجاب اہمیت
۳- توجہ در ایجاب اہمیت
۴- توجہ در ایجاب اہمیت

۱- توجہ در ایجاب اہمیت
۲- توجہ در ایجاب اہمیت
۳- توجہ در ایجاب اہمیت
۴- توجہ در ایجاب اہمیت



Inhalt des Buchs

1. Die Bedeutung der ...
2. Die ...
3. Die ...
4. Die ...
5. Die ...

v

Die ...

Die ...

III Die ...

Die ...
Die ...
Die ...
Die ...
Die ...

Die ...

III Die ...

Die ...

v

Die ...

Die ...

Die ...
Die ...
Die ...

7

2294

unpublished

مجلس عمومی روز پنجشنبه



مجلس عمومی روز پنجشنبه
 ۱۳۵۲
 ۱- افتتاح و راه اندازی هیئت
 ۲- بررسی صورت جلسه
 ۳- گزارشات
 ۴- تصویب بودجه
 ۵- ...
 ۶- ...
 ۷- ...
 ۸- ...
 ۹- ...
 ۱۰- ...
 ۱۱- ...
 ۱۲- ...
 ۱۳- ...
 ۱۴- ...
 ۱۵- ...

مجلس عمومی روز پنجشنبه

مجلس عمومی روز پنجشنبه
 ۱- ...
 ۲- ...
 ۳- ...
 ۴- ...
 ۵- ...
 ۶- ...
 ۷- ...
 ۸- ...
 ۹- ...
 ۱۰- ...
 ۱۱- ...
 ۱۲- ...
 ۱۳- ...
 ۱۴- ...
 ۱۵- ...

مجلس عمومی

مجلس عمومی روز پنجشنبه
 ۱- ...
 ۲- ...
 ۳- ...
 ۴- ...
 ۵- ...
 ۶- ...
 ۷- ...
 ۸- ...
 ۹- ...
 ۱۰- ...
 ۱۱- ...
 ۱۲- ...
 ۱۳- ...
 ۱۴- ...
 ۱۵- ...

^{Empirische}
 Gleichung des y -Wertes u $y = a + b \cdot x + c \cdot x^2 + d \cdot x^3$
 wobei y die Menge an x ist.

Wichtiges Merkmal ist die y -Achse.
 Die Kurve zeigt den Zusammenhang zwischen x und y .
 Die y -Achse ist die y -Achse.

Die x -Achse hat die Einheit u oder y .
 Die y -Achse hat die Einheit u oder y .
 Die x -Achse hat die Einheit u oder y .

^{Empirische}
 Gleichung des y -Wertes u $y = a + b \cdot x + c \cdot x^2 + d \cdot x^3$
 wobei y die Menge an x ist.
 Die x -Achse hat die Einheit u oder y .
 Die y -Achse hat die Einheit u oder y .
 Die x -Achse hat die Einheit u oder y .

የኮይታ ርባሪ ግሩፍ ማኅበር

ዚህ ሰነድ የሕግ ስርዓት የሆነውን ግሩፍ ማኅበር ለማረጋገጥ የሚያገለግል ነው።

የሕግ ስርዓት ስራው ለማከናወን የሚገባውን ግሩፍ ማኅበር ለማረጋገጥ የሚያገለግል ነው።
የሕግ ስርዓት ስራው ለማከናወን የሚገባውን ግሩፍ ማኅበር ለማረጋገጥ የሚያገለግል ነው።
የሕግ ስርዓት ስራው ለማከናወን የሚገባውን ግሩፍ ማኅበር ለማረጋገጥ የሚያገለግል ነው።
የሕግ ስርዓት ስራው ለማከናወን የሚገባውን ግሩፍ ማኅበር ለማረጋገጥ የሚያገለግል ነው።
የሕግ ስርዓት ስራው ለማከናወን የሚገባውን ግሩፍ ማኅበር ለማረጋገጥ የሚያገለግል ነው።
የሕግ ስርዓት ስራው ለማከናወን የሚገባውን ግሩፍ ማኅበር ለማረጋገጥ የሚያገለግል ነው።
የሕግ ስርዓት ስራው ለማከናወን የሚገባውን ግሩፍ ማኅበር ለማረጋገጥ የሚያገለግል ነው።
የሕግ ስርዓት ስራው ለማከናወን የሚገባውን ግሩፍ ማኅበር ለማረጋገጥ የሚያገለግል ነው።
የሕግ ስርዓት ስራው ለማከናወን የሚገባውን ግሩፍ ማኅበር ለማረጋገጥ የሚያገለግል ነው።
የሕግ ስርዓት ስራው ለማከናወን የሚገባውን ግሩፍ ማኅበር ለማረጋገጥ የሚያገለግል ነው።
የሕግ ስርዓት ስራው ለማከናወን የሚገባውን ግሩፍ ማኅበር ለማረጋገጥ የሚያገለግል ነው።

የሕግ ስርዓት ስራው ለማከናወን የሚገባውን ግሩፍ ማኅበር ለማረጋገጥ የሚያገለግል ነው።

ይህ ሰነድ የሕግ ስርዓት የሆነውን ግሩፍ ማኅበር ለማረጋገጥ የሚያገለግል ነው።
ይህ ሰነድ የሕግ ስርዓት የሆነውን ግሩፍ ማኅበር ለማረጋገጥ የሚያገለግል ነው።
ይህ ሰነድ የሕግ ስርዓት የሆነውን ግሩፍ ማኅበር ለማረጋገጥ የሚያገለግል ነው።
ይህ ሰነድ የሕግ ስርዓት የሆነውን ግሩፍ ማኅበር ለማረጋገጥ የሚያገለግል ነው።
ይህ ሰነድ የሕግ ስርዓት የሆነውን ግሩፍ ማኅበር ለማረጋገጥ የሚያገለግል ነው።

(à suivre)

(suite)

1. 2. 3. 4. 5. 6. 7. 8. 9. 10. 11. 12. 13. 14. 15. 16. 17. 18. 19. 20. 21. 22. 23. 24. 25. 26. 27. 28. 29. 30. 31. 32. 33. 34. 35. 36. 37. 38. 39. 40. 41. 42. 43. 44. 45. 46. 47. 48. 49. 50. 51. 52. 53. 54. 55. 56. 57. 58. 59. 60. 61. 62. 63. 64. 65. 66. 67. 68. 69. 70. 71. 72. 73. 74. 75. 76. 77. 78. 79. 80. 81. 82. 83. 84. 85. 86. 87. 88. 89. 90. 91. 92. 93. 94. 95. 96. 97. 98. 99. 100.

2. 3. 4. 5. 6. 7. 8. 9. 10. 11. 12. 13. 14. 15. 16. 17. 18. 19. 20. 21. 22. 23. 24. 25. 26. 27. 28. 29. 30. 31. 32. 33. 34. 35. 36. 37. 38. 39. 40. 41. 42. 43. 44. 45. 46. 47. 48. 49. 50. 51. 52. 53. 54. 55. 56. 57. 58. 59. 60. 61. 62. 63. 64. 65. 66. 67. 68. 69. 70. 71. 72. 73. 74. 75. 76. 77. 78. 79. 80. 81. 82. 83. 84. 85. 86. 87. 88. 89. 90. 91. 92. 93. 94. 95. 96. 97. 98. 99. 100.

1. 2. 3. 4. 5. 6. 7. 8. 9. 10. 11. 12. 13. 14. 15. 16. 17. 18. 19. 20. 21. 22. 23. 24. 25. 26. 27. 28. 29. 30. 31. 32. 33. 34. 35. 36. 37. 38. 39. 40. 41. 42. 43. 44. 45. 46. 47. 48. 49. 50. 51. 52. 53. 54. 55. 56. 57. 58. 59. 60. 61. 62. 63. 64. 65. 66. 67. 68. 69. 70. 71. 72. 73. 74. 75. 76. 77. 78. 79. 80. 81. 82. 83. 84. 85. 86. 87. 88. 89. 90. 91. 92. 93. 94. 95. 96. 97. 98. 99. 100.

1. 2. 3. 4. 5. 6. 7. 8. 9. 10. 11. 12. 13. 14. 15. 16. 17. 18. 19. 20. 21. 22. 23. 24. 25. 26. 27. 28. 29. 30. 31. 32. 33. 34. 35. 36. 37. 38. 39. 40. 41. 42. 43. 44. 45. 46. 47. 48. 49. 50. 51. 52. 53. 54. 55. 56. 57. 58. 59. 60. 61. 62. 63. 64. 65. 66. 67. 68. 69. 70. 71. 72. 73. 74. 75. 76. 77. 78. 79. 80. 81. 82. 83. 84. 85. 86. 87. 88. 89. 90. 91. 92. 93. 94. 95. 96. 97. 98. 99. 100.

W 320

2 Photo-copies

identijne

(9)

W 504 - W 503

Decipher; Min. of Int. Aff.

~~See~~ Supplement of to the telegram
dated Dec. 21, 1914.

The Kaymakam of Su-Shehir who
got on the spot of the crime and who
~~he~~ proceeded to an ^{concerning the murder} investigation, in forms
that, according to the indices collected
until now, the guilty had come from
Erzerum and Erzingan areas
and crossed Refahiye, and one
and half hour distance from the place
of murder, that ^{two men and a woman among the} people ~~among~~ from
of Kiarnusi were ~~seen~~ testified that
they (guilty) were speaking Armenian

9

W504 - W503

Decipher, Minister of Internal Affairs,

Supplement to the ^{my} telegram dated December
21, 1914,

I have the honor to inform that
The Raymakam of See-Shehir, who ^{to Aghwan's} got on
^{Went}

the the place of the crime, and who proceeded
to an investigation concerning the murder,
the identity ^{and} ^{shaps of the guilty} ^{murders} ^{murders} ^{guilty} informs that, according to the indices
whil now collected, the ^{murders} ^{guilty} had come
from Erzerum and Erzinjan areas
and ^{rapidly} crossed over Refahiye, and ^{that} at
one and half hour distance from
the place of murders, two men and a
woman ^{testified} that they (guilty)
were speaking Armenian, ~~I instructed~~
~~him to deepen the inquiry & without~~
~~fail discover the guilty.~~

A
from
among the
people
of Kiarnus

Dec. 23, 1914.

The Vali of Sivas:
Mammer. 1)

1) St. James Archive, Jerusalem, No. W504-W503

47394
657

Wiederum fassen wir uns nicht an die alte Stelle

zu setzen, sondern wir wollen hier nur eine Skizze von dem, was sich im Laufe der Zeit ereignet hat, geben. Die Sache ist, dass die alte Stelle nicht mehr zu gebrauchen ist, und wir deshalb eine neue Stelle wählen müssen. Die neue Stelle ist die, die wir hier an der Stelle 330 angeben. Die alte Stelle ist die, die wir hier an der Stelle 330 angeben.

Wiederum fassen wir uns nicht an die alte Stelle

Wiederum fassen wir uns nicht an die alte Stelle
515 P. 18

Wiederum fassen wir uns nicht an die alte Stelle

Wiederum fassen wir uns nicht an die alte Stelle

Wiederum fassen wir uns nicht an die alte Stelle, sondern wir wollen hier nur eine Skizze von dem, was sich im Laufe der Zeit ereignet hat, geben. Die Sache ist, dass die alte Stelle nicht mehr zu gebrauchen ist, und wir deshalb eine neue Stelle wählen müssen. Die neue Stelle ist die, die wir hier an der Stelle 330 angeben. Die alte Stelle ist die, die wir hier an der Stelle 330 angeben.

Wiederum fassen wir uns nicht an die alte Stelle



Ծածկագիր 47

Անբասարայ Կուսախալա-Ման

Արուսայի առաջնորդ Անբասարայի Ասիական Օրհանգիտան,
 որ վարույ ի վեր կատարած է իր Ընթացիկ և վրձարկ,
 և որ կրնայ ճարտարաբան Գրգու-Մուշեղի յառաջ բերել
 հայրու ծոց, Կ'ի Բաճաճի որ պարտաբարբարներ երաժանի
 արեւիքա ճակատները իրարա- համար հայտնի 20 և
 Արուսայի և Բաճաճի յիշատակ է պար երգնաթա: Գրգու
 երբ հոն հասնի, իր զարտ-ճները ^{հարա-ժամ} Կուսախալա-Ման ըստ
 պատկան, յարմար պարտաւանի վր կայն Արուսա
 վրա զարթել:

Գարեարար
 Թաղ շուրջ.

8 Կոնստանդուպոլիս 1330 = 1914

47

No 47

Decipher - Vali of Sivas

We learned that

By order of the Patriarch ~~the~~ Sabak

odabashian ^a native of Sivas, Arme

lian Primate of Bursa, who is suspect
for a long time in his behavior
and activity, and who may

provoke ^{relieved} agitation among Armenians

West ^{By order of the Patriarch} Nov. 20 from Bursa
to in direction of Eastern pro-
vince ^{to get} and Erzinjan.

When he arrives there [Sivas]

keep his activity and movements
under surveillance, and
send him back to Bursa
in a fitting ~~xxx~~ manner. 1)

8 Dec. 1914,

Minister,
Talaat

"send him back to Bursa
in a fitting manner" is an conven-
tional ~~secret~~ expressions which
means to ~~is~~ temptation to kill
sounds

Չեղի Գրքերու հաշարարարութեան
Ծանօցագիր

Ապրիլի 8 Գրքեր 1330-1914 թ:

Յիջապէս երկնայի աւազանի նշանակեալ է, որ
պարօնատիրէ երթալու համար կրթի օրը հոս եկաւ.
Բնիկ Անթուարի է. երկնայի և շրջաններու մէջ
Եւստիոս համարարար զար (բարձր) ջրկալով, հոն
Բնակիչը կարծիք թէ աւելի նշանակաւոր է. այս-
հունից, հախաւթ թր այս բարարարութեան, երկնայի
Արուստ Էրուարիցը աւերած է, հաճեցիք համարի
որ պիտի իջնուի հարարար:

9 Գրքեր 330-1914

Անթուարի Գրքարար
Մուսթիք:

Առևճեհրրի ԴայՊաշտան-Ման

Այսպեսով 22 Կեհրտի 330 = (1914) թ.:

Եսրունակի միջնակարգ դպրոցի, գործողները աշակերտներին տրամադրելու և չորսական համար առաջադասարկ: Երկնային աշխատանքի մասին այս Բաղի Գրանցարկի մասին որ Դարա-հրատարակողը աշխատել էր Գրանցարկի, գործողները տրամադրելու և հրատարակել: Այս հերթին աշխատելու մեջնակարգ Բաղի մասին ղեկավարները և աշխատող Բաղի մասին տրամադրել:

23 Կեհրտի 330 = 1914

Առևճեհրի Կուսակազմի
Առևճեհր:

همه شده تا تحقیق

ع ۴۴ با هم $\frac{۳۳}{۳۳}$ نیمه تحقیق در دو مرحله

کلی که از اجزای در رستی اسپین است

اینکه از جمله نظریه بنیاد است

بهترین پدید می آید و در هر دو مرحله

خود اجزای معادله را می بیند بر این پایه

نظریه از جمله تحقیق این است

درین $\frac{۳۳}{۳۳}$ $\frac{۳۳}{۳۳}$ $\frac{۳۳}{۳۳}$

سیواس دایره

سیواس دایره

ع ۴۴ با هم $\frac{۳۳}{۳۳}$ $\frac{۳۳}{۳۳}$ $\frac{۳۳}{۳۳}$ $\frac{۳۳}{۳۳}$ $\frac{۳۳}{۳۳}$

اینکه معادله هر نظریه است

در هر دو مرحله بر پایه بنیاد

نظریه است بر پایه بنیاد

رخا هر دو از جمله تحقیق است

از جمله تحقیق تحقیق است

$\frac{۳۳}{۳۳}$ $\frac{۳۳}{۳۳}$ $\frac{۳۳}{۳۳}$

همه شده تا تحقیق

$\frac{۳۳}{۳۳}$ $\frac{۳۳}{۳۳}$

Ua. Oltor Gaudenfund... (J.) 22 Huaru... 1330. ...

Ulfhansing ...

(J.) 23 Huaru... 1330. ...

Ua. Oltor Gaudenfund ...

Handwritten signature

Ua. Oltor Gaudenfund... (J.) 22 Huaru... 1330. ...

Ulfhansing ... (J.) 23 Huaru... 1330. ...

Մարտի 3

Անթուրիայ կուսակալութիւն

Քարտուղարութիւն

թի- 33

Քանաւոր Մարտիայ Բախան Անթուրիայի Դարաւարտութեան

Մարտիայ Բախան Դարաւարտութեան Դիմում:

Վե՛րջա՛յն ի՛նչ է՛ր,

Եւ յիշե՛լիս ի՛նչ տղա հանձնա-ժողովն Թիֆլիսի մեր առաջ,

Անթուրիայի՛ն տրչնիս տրթալու- աղի՛ն սպանուած՝ տրչնիսի

առաջնորդ Ասիակ Էփէնդիսի սպանա-ժանն պարագաներուն:

Վերաբերեալ տղիկն-ժանն Քարտուղարութեան Բախան Դարաւարտութեան

Մայիսի 11-ի կողմէն յայտարարուած 22 և 24 Գեղարքութիւն

334 թուակիր տրիւն հրատարակու- վրայ՝ սարկանա-ժամ

կարարած հրատարակութեան ներքին բովանդակող թուարկերը

հետքանկալ կը ղրկե՛նք: Դիմանալիս այս գործ կընուած

(կը ղրկե՛նք) պարտե՛նք այս քանակ վե՛րջ հարց ^{վա-կա-գործի-ն-ն} ~~թու-ար-տ-~~

ութիւն, որոնք կը պարունակեն կուսակալութեան և քարտուղար-

հրատարակութեան և տրչնիսի միջոցով տրիւն ունեցած

Դիմանալիս-թուակիրները ղրկե՛նք ետք:

13 Յունուար 335 = 1919

Խորհիւ խորհուրդ

Անթուրիայ կուսակալ

(Կնիք)

Գ. Վ. Դարաւարտի քաղաքի Ծառնորդութեանը.

Անթուրիայի տրիւն Մարտիայ Բախան Դարաւարտութեան

Մարտիայ (խաչու): *Janvier*

23 Գեղարքութիւն 335 = 1919

(Կի թիւ այս հրատարակութեան թարգմանուած է
անգլիացի թիւ)

un 1880
4

55059

upolau... 33

lup... upolau...

upolau... 22, 24... 334... 335

Mühen

upolau... 1320...

5

upolau... 1330... 247

ce telegramme est mentionné deux fois
et referes à la feuille suivante portant le signe X.

~~per~~ ^{refuse} Insuper in... W 504

121... (Sivas Valise
Muammer) W 504

20... 1330... W 504

W 504

22... 1330... W 504

Insuper... W 504

W 504

W 504

W 504

20... 1330... W 504

Handwritten header text at the top of the page.

Main body of handwritten text, appearing to be a list or detailed notes.

Handwritten text line, possibly a date or reference number.

Handwritten text line, possibly a date or reference number.

Handwritten text with a red '504' written next to it.

Handwritten text line, possibly a date or reference number.

Main body of handwritten text, appearing to be a list or detailed notes.

Handwritten text line, possibly a date or reference number.

Handwritten text line, possibly a date or reference number.

Handwritten text with a red '504' written next to it.

Main body of handwritten text, appearing to be a list or detailed notes.

Handwritten text with a red '504' written next to it.

Handwritten text with a red '504' written next to it.

Handwritten text at the bottom of the page.

Handwritten text in German script, likely a historical document or record.

W 503

7

Handwritten text, possibly a date or reference number: 23. Februar 1330

Handwritten text: 1133 2. April 23. Februar 1330

Main body of handwritten text in German script, containing several lines of text.

Handwritten text: Su. P. m. u. m. p. d.

W 503

Handwritten text: H. H.

Handwritten text: Su. P. m. u. m. p. d.

Main body of handwritten text in German script, continuing the document's content.

W 503

Handwritten text: Su. P. m. u. m. p. d.

Handwritten text: Su. P. m. u. m. p. d.

Handwritten text at the bottom of the page, including a date: 23. Februar 1330

Die erste Hauptaufgabe ist die Bestimmung der
 Grundform der Kurve. Diese wird durch die
 Differentialgleichung beschrieben, die die
 Kurve erfüllt. Die Lösung dieser
 Gleichung führt zu einer Parameterdarstellung
 der Kurve. Die Parameter sind dann durch
 die Anfangsbedingungen bestimmt.

W503
 in Holz

Die zweite Hauptaufgabe ist die Bestimmung
 der Tangente an einem Punkt der Kurve.
 Diese wird durch die Ableitung der
 Parameterdarstellung an dem entsprechenden
 Parameterwert bestimmt.

Dr. P. ...
 H. ...

W503

Die dritte Hauptaufgabe ist die Bestimmung
 der Krümmung der Kurve. Diese wird
 durch die zweite Ableitung der
 Parameterdarstellung an dem entsprechenden
 Parameterwert bestimmt.

(2000)

Handwritten text in a cursive script, likely a letter or document, covering the upper half of the page.

Handwritten signature or name.

Handwritten text, possibly a date or reference number.

Handwritten text, possibly a name or title.

605 M

Handwritten text in a cursive script, covering the middle section of the page.

Handwritten text, possibly a date or reference number.

Handwritten text, possibly a name or title.

Handwritten text, possibly a date or reference number.

605 M

5

Handwritten text in a cursive script, covering the lower section of the page.

605 M

(2000)

1830
 1831
 1832
 1833
 1834
 1835
 1836
 1837
 1838
 1839
 1840
 1841
 1842
 1843
 1844
 1845
 1846
 1847
 1848
 1849
 1850
 1851
 1852
 1853
 1854
 1855
 1856
 1857
 1858
 1859
 1860
 1861
 1862
 1863
 1864
 1865
 1866
 1867
 1868
 1869
 1870
 1871
 1872
 1873
 1874
 1875
 1876
 1877
 1878
 1879
 1880
 1881
 1882
 1883
 1884
 1885
 1886
 1887
 1888
 1889
 1890
 1891
 1892
 1893
 1894
 1895
 1896
 1897
 1898
 1899
 1900

1850

1850

1850

1850
 1851
 1852
 1853
 1854
 1855
 1856
 1857
 1858
 1859
 1860
 1861
 1862
 1863
 1864
 1865
 1866
 1867
 1868
 1869
 1870
 1871
 1872
 1873
 1874
 1875
 1876
 1877
 1878
 1879
 1880
 1881
 1882
 1883
 1884
 1885
 1886
 1887
 1888
 1889
 1890
 1891
 1892
 1893
 1894
 1895
 1896
 1897
 1898
 1899
 1900

5502

Handwritten text at the top of the page, possibly a title or header.

29/30

Handwritten text below the date, possibly a name or location.

Handwritten text line.

Handwritten text line.

8. 30 Handwritten text line.

Handwritten text line with a signature on the right.

Handwritten text line.

Handwritten text at the end of the line.

5502

5498

Govt of Sivas
~~Polis Mektepe Kal~~
Police Recording office
No 106324/29

Decipher: Commander of Gendarmerie
Detachment.

(Sunk)

Handwritten text in Armenian script, likely a receipt or ledger entry, mentioning numbers like 18 and 330.

Handwritten notes on the left side, including the number 206.

Handwritten notes on the right side, including the date 9/17/35.

Main body of handwritten text in Armenian script, containing several lines of entries.

Handwritten notes on the bottom left, including the number 335.

Handwritten notes on the bottom right, including the date 11/1/35.

Vertical handwritten notes on the far left side of the page.

Vertical handwritten notes on the bottom center of the page.

خطوط مبعوثه در قزوین
در شهر ابریه
در شهر ابریه
در شهر ابریه
در شهر ابریه
در شهر ابریه

در شهر ابریه
در شهر ابریه
در شهر ابریه
در شهر ابریه
در شهر ابریه

در شهر ابریه
در شهر ابریه
در شهر ابریه
در شهر ابریه
در شهر ابریه

در شهر ابریه
در شهر ابریه
در شهر ابریه
در شهر ابریه
در شهر ابریه

در شهر ابریه

FAZIL BERKI

Տեսնա՞նք իրարից ցտեսի զայն և իրից արժանացան իրենցից մեկին
 և անմահ արժանացան քանի որ իրենցից

իրենցից իրենցից, արժանացան արժանացան, արժանացան արժանացան, արժանացան
 արժանացան, արժանացան արժանացան, արժանացան արժանացան, արժանացան
 արժանացան, արժանացան արժանացան, արժանացան արժանացան, արժանացան
 արժանացան, արժանացան արժանացան, արժանացան արժանացան, արժանացան
 արժանացան, արժանացան արժանացան, արժանացան արժանացան, արժանացան
 արժանացան, արժանացան արժանացան, արժանացան արժանացան, արժանացան

Իրարից արժանացան արժանացան

արժանացան }
 արժանացան }
 արժանացան }
 արժանացան }
 արժանացան }
 արժանացան }

արժանացան

✓

Si mad
kears - jms

X



Le Docteur Fadel Berkhi, a ~~excité~~^{no} les musulmans contre les armé-
niens à Sivas.

Khulissi unioniste. Badjnah Zaidi Odhem, Hamud fils de Zmerchun, Osman
Derendeli, Kutayun Hussein, Sobadjinin ~~de~~ Choukri, Ghani Seleyue de
Sivas, Zaidi Mahir, Selali aide de camp du gouvernement, ^{général} Samual fils de Saucra
sous gouverneur de Karaman Ahmed, le Maire de Kara Hissar,
(fonctionnaire civil de la contrée de Atik bou) Le commandant de corp d'armée
de gendarmerie de Sivas Lieutenant Khulid, officier de ^{réserve} ~~service~~. Lieutenant
Ybrahim fils de arpadji, Lieutenant ~~et~~ colonel, commandant de section
d'exercice, juge ~~de~~ Gelalestine, et le mufti de Kichla
ces deux fermiers sauvages ont uneantie les villages de

^D Vendit

Bouhan

Kara Henry

Ichimi

Sivas
come

1) Uffman 1)

2) Smith 2)

سجده شریف از کعبه در حین سجده

سجده شریف

سجده شریف در حین سجده کعبه
سجده شریف در حین سجده کعبه
سجده شریف در حین سجده کعبه

از جانب کعبه در حین سجده
از جانب کعبه در حین سجده
از جانب کعبه در حین سجده

عقد سجده از جانب کعبه
عقد سجده از جانب کعبه
عقد سجده از جانب کعبه

از جانب کعبه در حین سجده
از جانب کعبه در حین سجده
از جانب کعبه در حین سجده

عقد سجده از جانب کعبه
عقد سجده از جانب کعبه
عقد سجده از جانب کعبه

سجده شریف در حین سجده کعبه
سجده شریف در حین سجده کعبه

از جانب کعبه در حین سجده
از جانب کعبه در حین سجده
از جانب کعبه در حین سجده
از جانب کعبه در حین سجده
از جانب کعبه در حین سجده
از جانب کعبه در حین سجده
از جانب کعبه در حین سجده
از جانب کعبه در حین سجده
از جانب کعبه در حین سجده
از جانب کعبه در حین سجده

۱۵

از جانب کعبه در حین سجده
از جانب کعبه در حین سجده
از جانب کعبه در حین سجده
از جانب کعبه در حین سجده

Wintersemester

1

X

فیه بلانده

از کمال آرزوی ما رسیدن هفتاد و نه سالگی است
برین مقدار صحیحی قدره

ان حال عیب بود که زیاد بود

تعب و زحمت از کمال کمالی و کثرت

فزون بود و در این است

بسی خنده برون قوتش بر این دنیا فزون بود

ما چند شایسته باشد از این

بجز این نفس باشد کمال فزون بود

بجای آن وقت عیب و نسیب کمال

در واقعیت سانس معتدلی بود

فزون بود افکار و تشنگی

درین برین بود

احسن بود برین بود

استاد بولک بود که فیه بود

به ایچون ازین دانش عالیه بود

بود که در این ماهر بولک فیه بود

ایچون ازین کمال فیه بود

سوار بود که در این کمال بود

تفین ایچون ازین کتاب کمال بود

کمال بود که فیه سینه کمال بود

بیشتر شماره اند

فونیه و لایحه

سواران و اصحاب

مقدار کمالی که فیه بود

مقدار کمالی که فیه بود

فونیه و لایحه فیه بود

ایچون ازین کمال فیه بود

کمال بود که فیه بود

ایچون ازین کمال فیه بود

فونیه و لایحه فیه بود

کمال بود که فیه بود

ازین کمالی که فیه بود

بکمالی که فیه بود

فونیه و لایحه فیه بود

ایچون ازین کمال فیه بود

کمال بود که فیه بود

ایچون ازین کمال فیه بود

فونیه و لایحه فیه بود

کمال بود که فیه بود

ایچون ازین کمال فیه بود

کمال بود که فیه بود

Բարեկից և Բարեկից

Յուրաքանչյուր անհատի համար իր իրավունքները պահպանելու և զարգացնելու համար անհրաժեշտ է ստեղծել հարմար կարգեր և կանոններ:

Ստեղծելու և զարգացնելու համար

հարմար է ստեղծել հարմար կարգեր և կանոններ, որոնք կարող են ապահովել հասարակության անվտանգությունը և կայուն զարգացումը:

Ստեղծելու և զարգացնելու համար կարևոր է ստեղծել հարմար կարգեր և կանոններ, որոնք կարող են ապահովել հասարակության անվտանգությունը և կայուն զարգացումը:

Ստեղծելու և զարգացնելու համար կարևոր է ստեղծել հարմար կարգեր և կանոններ, որոնք կարող են ապահովել հասարակության անվտանգությունը և կայուն զարգացումը:

Ստեղծելու և զարգացնելու համար


կարևոր է ստեղծել հարմար կարգեր և կանոններ, որոնք կարող են ապահովել հասարակության անվտանգությունը և կայուն զարգացումը:

Ստեղծելու և զարգացնելու համար

կարևոր է ստեղծել հարմար կարգեր և կանոններ, որոնք կարող են ապահովել հասարակության անվտանգությունը և կայուն զարգացումը:

Ստեղծելու և զարգացնելու համար կարևոր է ստեղծել հարմար կարգեր և կանոններ, որոնք կարող են ապահովել հասարակության անվտանգությունը և կայուն զարգացումը:

Ստեղծելու և զարգացնելու համար կարևոր է ստեղծել հարմար կարգեր և կանոններ, որոնք կարող են ապահովել հասարակության անվտանգությունը և կայուն զարգացումը:





Արևիկ



Դրանից հետո պետք է շտապե՛ք քննարկել իրար հետ իրենց վերջին գործընկերության վերաբերյալ հարկային հարցերը և կարծիքները:

Գրե՛ք իրենց վերջին հարցերը և պատասխանե՛ք նրանց: Հարցերը կարող են լինել հարկային, բյուջային, ֆինանսական կամ օրենսդրական: Գրե՛ք իրենց վերջին հարցերը և պատասխանե՛ք նրանց:

Մեծահասակները և ստուգողները պետք է հարցնեն իրենց հարկային կարգավիճակը: Գրե՛ք իրենց վերջին հարցերը և պատասխանե՛ք նրանց:

Երևի վարչապետը, երևի մեծահասակները, երևի ֆինանսական նախարարը, երևի իրենց վերջին հարցերը և պատասխանե՛ք նրանց: Գրե՛ք իրենց վերջին հարցերը և պատասխանե՛ք նրանց:

5-12-1932
43

2-16-33

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100

43

2-16-33

8. 2-13-33 2-16-33
138 1315
139
140
141
142
143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168
169
170
171
172
173
174
175
176
177
178
179
180
181
182
183
184
185
186
187
188
189
190
191
192
193
194
195
196
197
198
199
200

2-16-33

20-33
21-33
22-33
23-33
24-33
25-33
26-33
27-33
28-33
29-33
30-33
31-33
32-33
33-33
34-33
35-33
36-33
37-33
38-33
39-33
40-33
41-33
42-33
43-33
44-33
45-33
46-33
47-33
48-33
49-33
50-33
51-33
52-33
53-33
54-33
55-33
56-33
57-33
58-33
59-33
60-33
61-33
62-33
63-33
64-33
65-33
66-33
67-33
68-33
69-33
70-33
71-33
72-33
73-33
74-33
75-33
76-33
77-33
78-33
79-33
80-33
81-33
82-33
83-33
84-33
85-33
86-33
87-33
88-33
89-33
90-33
91-33
92-33
93-33
94-33
95-33
96-33
97-33
98-33
99-33
100-33

2-20-33
2-21-33
2-22-33
2-23-33
2-24-33
2-25-33
2-26-33
2-27-33
2-28-33
2-29-33
2-30-33
3-1-33
3-2-33
3-3-33
3-4-33
3-5-33
3-6-33
3-7-33
3-8-33
3-9-33
3-10-33
3-11-33
3-12-33
3-13-33
3-14-33
3-15-33
3-16-33
3-17-33
3-18-33
3-19-33
3-20-33
3-21-33
3-22-33
3-23-33
3-24-33
3-25-33
3-26-33
3-27-33
3-28-33
3-29-33
3-30-33
3-31-33
4-1-33
4-2-33
4-3-33
4-4-33
4-5-33
4-6-33
4-7-33
4-8-33
4-9-33
4-10-33
4-11-33
4-12-33
4-13-33
4-14-33
4-15-33
4-16-33
4-17-33
4-18-33
4-19-33
4-20-33
4-21-33
4-22-33
4-23-33
4-24-33
4-25-33
4-26-33
4-27-33
4-28-33
4-29-33
4-30-33
4-31-33
5-1-33
5-2-33
5-3-33
5-4-33
5-5-33
5-6-33
5-7-33
5-8-33
5-9-33
5-10-33
5-11-33
5-12-33
5-13-33
5-14-33
5-15-33
5-16-33
5-17-33
5-18-33
5-19-33
5-20-33
5-21-33
5-22-33
5-23-33
5-24-33
5-25-33
5-26-33
5-27-33
5-28-33
5-29-33
5-30-33
5-31-33
6-1-33
6-2-33
6-3-33
6-4-33
6-5-33
6-6-33
6-7-33
6-8-33
6-9-33
6-10-33
6-11-33
6-12-33
6-13-33
6-14-33
6-15-33
6-16-33
6-17-33
6-18-33
6-19-33
6-20-33
6-21-33
6-22-33
6-23-33
6-24-33
6-25-33
6-26-33
6-27-33
6-28-33
6-29-33
6-30-33
6-31-33
7-1-33
7-2-33
7-3-33
7-4-33
7-5-33
7-6-33
7-7-33
7-8-33
7-9-33
7-10-33
7-11-33
7-12-33
7-13-33
7-14-33
7-15-33
7-16-33
7-17-33
7-18-33
7-19-33
7-20-33
7-21-33
7-22-33
7-23-33
7-24-33
7-25-33
7-26-33
7-27-33
7-28-33
7-29-33
7-30-33
7-31-33
8-1-33
8-2-33
8-3-33
8-4-33
8-5-33
8-6-33
8-7-33
8-8-33
8-9-33
8-10-33
8-11-33
8-12-33
8-13-33
8-14-33
8-15-33
8-16-33
8-17-33
8-18-33
8-19-33
8-20-33
8-21-33
8-22-33
8-23-33
8-24-33
8-25-33
8-26-33
8-27-33
8-28-33
8-29-33
8-30-33
8-31-33
9-1-33
9-2-33
9-3-33
9-4-33
9-5-33
9-6-33
9-7-33
9-8-33
9-9-33
9-10-33
9-11-33
9-12-33
9-13-33
9-14-33
9-15-33
9-16-33
9-17-33
9-18-33
9-19-33
9-20-33
9-21-33
9-22-33
9-23-33
9-24-33
9-25-33
9-26-33
9-27-33
9-28-33
9-29-33
9-30-33
9-31-33
10-1-33
10-2-33
10-3-33
10-4-33
10-5-33
10-6-33
10-7-33
10-8-33
10-9-33
10-10-33
10-11-33
10-12-33
10-13-33
10-14-33
10-15-33
10-16-33
10-17-33
10-18-33
10-19-33
10-20-33
10-21-33
10-22-33
10-23-33
10-24-33
10-25-33
10-26-33
10-27-33
10-28-33
10-29-33
10-30-33
10-31-33
11-1-33
11-2-33
11-3-33
11-4-33
11-5-33
11-6-33
11-7-33
11-8-33
11-9-33
11-10-33
11-11-33
11-12-33
11-13-33
11-14-33
11-15-33
11-16-33
11-17-33
11-18-33
11-19-33
11-20-33
11-21-33
11-22-33
11-23-33
11-24-33
11-25-33
11-26-33
11-27-33
11-28-33
11-29-33
11-30-33
11-31-33
12-1-33
12-2-33
12-3-33
12-4-33
12-5-33
12-6-33
12-7-33
12-8-33
12-9-33
12-10-33
12-11-33
12-12-33
12-13-33
12-14-33
12-15-33
12-16-33
12-17-33
12-18-33
12-19-33
12-20-33
12-21-33
12-22-33
12-23-33
12-24-33
12-25-33
12-26-33
12-27-33
12-28-33
12-29-33
12-30-33
12-31-33

The following is a list of the names of the
 persons who have been appointed to the
 various committees of the Board of
 Directors of the University of California
 for the year 1911-12. The names are
 given in the order in which they were
 appointed. The names of the members
 of the Board of Directors are given
 in the order in which they were
 appointed. The names of the members
 of the various committees are given
 in the order in which they were
 appointed. The names of the members
 of the various committees are given
 in the order in which they were
 appointed.

- The first part of the paper is devoted to a discussion of the various methods which have been used for the determination of the rate constants of the various reactions which are involved in the mechanism of the reaction. It is shown that the rate constants of the various reactions are not independent of each other and that they are all related to the rate constant of the reaction between the reactants and the products.
- The second part of the paper is devoted to a discussion of the various methods which have been used for the determination of the rate constants of the various reactions which are involved in the mechanism of the reaction. It is shown that the rate constants of the various reactions are not independent of each other and that they are all related to the rate constant of the reaction between the reactants and the products.
- The third part of the paper is devoted to a discussion of the various methods which have been used for the determination of the rate constants of the various reactions which are involved in the mechanism of the reaction. It is shown that the rate constants of the various reactions are not independent of each other and that they are all related to the rate constant of the reaction between the reactants and the products.
- The fourth part of the paper is devoted to a discussion of the various methods which have been used for the determination of the rate constants of the various reactions which are involved in the mechanism of the reaction. It is shown that the rate constants of the various reactions are not independent of each other and that they are all related to the rate constant of the reaction between the reactants and the products.
- The fifth part of the paper is devoted to a discussion of the various methods which have been used for the determination of the rate constants of the various reactions which are involved in the mechanism of the reaction. It is shown that the rate constants of the various reactions are not independent of each other and that they are all related to the rate constant of the reaction between the reactants and the products.

The first thing I noticed when I stepped
 out of the plane was the humidity. It was
 like a warm blanket, wrapping around me
 and making me feel like I had been
 hugged by a giant hand. The air was so
 thick, it felt like I was breathing
 through a filter. I had heard that the
 humidity was bad, but I didn't realize
 how bad it would be. It was like a
 giant hand reaching out to grab me
 and squeeze me. I had never felt
 like this before. It was a new
 experience, and I was loving it. The
 humidity was perfect. It was just
 what I needed. I had been so
 dry, and now I was finally getting
 some moisture. It was a relief.
 The humidity was like a warm blanket,
 and I was finally getting some
 moisture. It was a relief. The
 humidity was perfect. It was just
 what I needed. I had been so dry,
 and now I was finally getting some
 moisture. It was a relief.

3(2)

In view of the fact that the Commission
is not yet in a position to report
to the Government on the progress
of its investigation into the
activities of the Communist Party
in the United States, the
Commission is submitting this
report to the Government as a
basis for further investigation
and action. The Commission
is of the opinion that the
information received from
its sources is sufficient to
warrant further investigation
and action. The Commission
is recommending that the
Government should take
such steps as may be
deemed appropriate to
prevent the further
activities of the Communist
Party in the United States.

discovery and all the progress
for the purpose of your journey
henceforth:

These observations are
made by the regular
method of the
method of the ^{the} ~~the~~
method of the ~~the~~
A. B. C.
of the ~~the~~